

Tatwa Rare Angon
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali



Tatwa Rare Angon
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၁၃

2
B

၁၃

ပကျသကျကရသပိပိစိကယုမညှဉ်ဒုမိပဂါၣ်
 စဂါၣ်မိပဉ္စုစိမဂၢၣ်မိပိပိပိပိမဂၢၣ်မဂၢၣ်
 ပုၣ်မဂၢၣ်မိပကျသပကမိမိမိမိမိမိမိမိမိမိမိ
 မကမကမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိ

စဂါၣ်မိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိ
 မဂၢၣ်မိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိ
 မိပဉ္စုစိမဂၢၣ်မိပိပိပိပိပိပိပိပိပိပိပိပိ
 မယပယပကမိမိမိမိမိမိမိမိမိမိမိမိမိမိ

၁၃

3
A

မကျသကျကရသပိပိစိကယုမညှဉ်ဒုမိပဂါၣ်
 စဂါၣ်မိပဉ္စုစိမဂၢၣ်မိပိပိပိပိပိပိပိပိပိပိပိ
 ပုၣ်မဂၢၣ်မိပကျသပကမိမိမိမိမိမိမိမိမိမိ
 မကမကမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိ

မကျသကျကရသပိပိစိကယုမညှဉ်ဒုမိပဂါၣ်
 စဂါၣ်မိပဉ္စုစိမဂၢၣ်မိပိပိပိပိပိပိပိပိပိပိပိ
 ပုၣ်မဂၢၣ်မိပကျသပကမိမိမိမိမိမိမိမိမိမိ
 မကမကမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိမိ

Tatwa Rare Angon
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၅၃	3
	B

၅၆

<p>အိမ်တော်တော်ကား အရှင်ရွှေတော်ဦးပဉ္စမာရ် ရဟန်းတော်တော်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော်တော်တော်</p>	<p>ကားပဉ္စမာရ်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော်တော်</p>
---	--

၈	4
	A

<p>ပဉ္စမာရ်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော်</p>	<p>တော်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော် တော်တော်တော်တော်တော်တော်</p>
---	---

Tatwa Rare Angon
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

8	4
	B

8 4
 ...
 ...
 ...

9	5
	A

9 5
 ...
 ...

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

5
B

Handwritten text in Balinese script:

1.
 2.
 3.
 4.
 5.
 6.
 7.
 8.
 9.
 10.
 11.
 12.
 13.
 14.
 15.
 16.
 17.
 18.
 19.
 20.
 21.
 22.
 23.
 24.
 25.
 26.
 27.
 28.
 29.
 30.
 31.
 32.
 33.
 34.
 35.
 36.
 37.
 38.
 39.
 40.
 41.
 42.
 43.
 44.
 45.
 46.
 47.
 48.
 49.
 50.
 51.
 52.
 53.
 54.
 55.
 56.
 57.
 58.
 59.
 60.
 61.
 62.
 63.
 64.
 65.
 66.
 67.
 68.
 69.
 70.
 71.
 72.
 73.
 74.
 75.
 76.
 77.
 78.
 79.
 80.
 81.
 82.
 83.
 84.
 85.
 86.
 87.
 88.
 89.
 90.
 91.
 92.
 93.
 94.
 95.
 96.
 97.
 98.
 99.
 100.

6
A

Handwritten text in Balinese script:

1.
 2.
 3.
 4.
 5.
 6.
 7.
 8.
 9.
 10.
 11.
 12.
 13.
 14.
 15.
 16.
 17.
 18.
 19.
 20.
 21.
 22.
 23.
 24.
 25.
 26.
 27.
 28.
 29.
 30.
 31.
 32.
 33.
 34.
 35.
 36.
 37.
 38.
 39.
 40.
 41.
 42.
 43.
 44.
 45.
 46.
 47.
 48.
 49.
 50.
 51.
 52.
 53.
 54.
 55.
 56.
 57.
 58.
 59.
 60.
 61.
 62.
 63.
 64.
 65.
 66.
 67.
 68.
 69.
 70.
 71.
 72.
 73.
 74.
 75.
 76.
 77.
 78.
 79.
 80.
 81.
 82.
 83.
 84.
 85.
 86.
 87.
 88.
 89.
 90.
 91.
 92.
 93.
 94.
 95.
 96.
 97.
 98.
 99.
 100.

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

6
B

Handwritten text on a palm leaf slip, likely a calendar or record. The text is arranged in two columns and includes numbers 1 through 12, possibly representing months or days. The script is a traditional Balinese form.

7
A

Handwritten text on a palm leaf slip, similar to the one above. It contains two columns of text in Balinese script, possibly another calendar or record.

Tatwa Rare Angon
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

8

B

၄

နိဗ္ဗာန်သိင်္ဃာတိသင်္ဃာတိ
 နိဗ္ဗာန်သိင်္ဃာတိသင်္ဃာတိ
 နိဗ္ဗာန်သိင်္ဃာတိသင်္ဃာတိ
 နိဗ္ဗာန်သိင်္ဃာတိသင်္ဃာတိ

၃၀၀ ဝါ ဟူ၍ပျော်ရတနာတို့
 တွင်ကမ္ဘာတစ်ဝှမ်းတွင်
 တွင်ကမ္ဘာတစ်ဝှမ်းတွင်
 တွင်ကမ္ဘာတစ်ဝှမ်းတွင်

9

A

နိဗ္ဗာန်သိင်္ဃာတိသင်္ဃာတိ
 နိဗ္ဗာန်သိင်္ဃာတိသင်္ဃာတိ
 နိဗ္ဗာန်သိင်္ဃာတိသင်္ဃာတိ

၃၀၀ ဝါ ဟူ၍ပျော်ရတနာတို့
 တွင်ကမ္ဘာတစ်ဝှမ်းတွင်
 တွင်ကမ္ဘာတစ်ဝှမ်းတွင်

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

nr
10
B

လောဝ် ပါးပာပါးဝါးပာပါးဝါး
ပိတောက်ကျွဲပင်ပင်ပင်ပင်ပင်
ကျွဲပင်ပင်ပင်ပင်ပင်ပင်ပင်
ပိတောက်ကျွဲပင်ပင်ပင်ပင်ပင်
ပင်ပင်ပင်ပင်ပင်ပင်ပင်
ပင်ပင်ပင်ပင်ပင်ပင်ပင်

nr
11
A

ပင်ပင်ပင်ပင်ပင်ပင်ပင်
ပင်ပင်ပင်ပင်ပင်ပင်ပင်
ပင်ပင်ပင်ပင်ပင်ပင်ပင်
ပင်ပင်ပင်ပင်ပင်ပင်ပင်
ပင်ပင်ပင်ပင်ပင်ပင်ပင်
ပင်ပင်ပင်ပင်ပင်ပင်ပင်

Tatwa Rare Angon
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

12
B

ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪
ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪
ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪
ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪

13
A

ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪
ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪
ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪
ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪ ᮘᮞ᮪

Tatwa Rare Angon
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၁၅ 15
B

၁၁၅ ဦးစိုးပိမံပယျော့အိမ်ကပ်ကုတူၤ နွေးဖျော့
ပုၤအေကေကျော့ယံၤပုၤဒုကမူၤတိၤအေကေကျော့
ကျော့ကမူၤကော့ဖျော့အိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤ
အိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤ
အိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤ

၁၁၆ 16
A

၁၁၆ အိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤ
အိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤ
အိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤ
အိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤအိမ်ကပ်ကုတူၤ

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၇၇

18

B

၇၇၇၇ နိဂမ္မိပဋိပတ္တိတရားစိတ္တဗျူဟာသီလဒါန
ကမ္မစိတ္တိယသျှန္တတရားစိတ္တိယသျှန္တတရား
ဝိပဇာနိတိယသျှန္တတရားစိတ္တိယသျှန္တတရား
ကျိယတရားစိတ္တိယသျှန္တတရားစိတ္တိယသျှန္တတရား

၇၇၇၇ နိဂမ္မိပဋိပတ္တိတရားစိတ္တဗျူဟာသီလဒါန
ကမ္မစိတ္တိယသျှန္တတရားစိတ္တိယသျှန္တတရား
ဝိပဇာနိတိယသျှန္တတရားစိတ္တိယသျှန္တတရား
ကျိယတရားစိတ္တိယသျှန္တတရားစိတ္တိယသျှန္တတရား

၇၇

19

A

၇၇၇၇ နိဂမ္မိပဋိပတ္တိတရားစိတ္တဗျူဟာသီလဒါန
ကမ္မစိတ္တိယသျှန္တတရားစိတ္တိယသျှန္တတရား
ဝိပဇာနိတိယသျှန္တတရားစိတ္တိယသျှန္တတရား
ကျိယတရားစိတ္တိယသျှန္တတရားစိတ္တိယသျှန္တတရား

၇၇၇၇ နိဂမ္မိပဋိပတ္တိတရားစိတ္တဗျူဟာသီလဒါန
ကမ္မစိတ္တိယသျှန္တတရားစိတ္တိယသျှန္တတရား
ဝိပဇာနိတိယသျှန္တတရားစိတ္တိယသျှန္တတရား
ကျိယတရားစိတ္တိယသျှန္တတရားစိတ္တိယသျှန္တတရား

Tatwa Rare Angon
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

20
B

Handwritten text in Balinese script on a palm leaf, including decorative symbols and a central rectangular box.

21
A

Handwritten text in Balinese script on a palm leaf, including decorative symbols and a central rectangular box.

Tatwa Rare Angon
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

22
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

23
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text. A circular stamp is visible on the right side of the leaf.

Tatwa Rare Angon
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

၅၆	24
	B

၅၆
 နေ့စဉ်ကျမ်းတော်တော်တော်တော်တော်တော်တော်
 ကလေးတို့အားပေးပေးပေးပေးပေးပေးပေးပေးပေး
 ကျေးဇူးတင်ကျေးဇူးတင်ကျေးဇူးတင်ကျေးဇူးတင်
 ယူဆပေးပေးပေးပေးပေးပေးပေးပေးပေးပေး

၅၆
 နေ့စဉ်ကျမ်းတော်တော်တော်တော်တော်တော်တော်
 ကလေးတို့အားပေးပေးပေးပေးပေးပေးပေးပေးပေး
 ကျေးဇူးတင်ကျေးဇူးတင်ကျေးဇူးတင်ကျေးဇူးတင်
 ယူဆပေးပေးပေးပေးပေးပေးပေးပေးပေးပေး

၅၇	25
	A

၅၇
 နေ့စဉ်ကျမ်းတော်တော်တော်တော်တော်တော်တော်
 ကလေးတို့အားပေးပေးပေးပေးပေးပေးပေးပေးပေး
 ကျေးဇူးတင်ကျေးဇူးတင်ကျေးဇူးတင်ကျေးဇူးတင်
 ယူဆပေးပေးပေးပေးပေးပေးပေးပေးပေးပေး

၅၇
 နေ့စဉ်ကျမ်းတော်တော်တော်တော်တော်တော်တော်
 ကလေးတို့အားပေးပေးပေးပေးပေးပေးပေးပေးပေး
 ကျေးဇူးတင်ကျေးဇူးတင်ကျေးဇူးတင်ကျေးဇူးတင်
 ယူဆပေးပေးပေးပေးပေးပေးပေးပေးပေးပေး

Tatwa Rare Angon
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

25
B

25
ᬓᬃ ᬱᬮᬳᬢ ᬱᬱᬫᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ
ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ
ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ
ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ

26
A

26
ᬓᬃ ᬱᬮᬳᬢ ᬱᬱᬫᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ
ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ
ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ ᬱᬱᬢ

Tatwa Rare Angon
 Pusat Dokumentasi
 Dinas Kebudayaan Provinsi Bali

27
B

<p> 27 B </p>	<p> 27 B </p>
--	--

28
A

<p> 28 A </p>	<p> 28 A </p>
--	--

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

B
28
ꦱꦸꦱ꧀

ꦱꦸꦱ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀
ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀
ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀
ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀

ꦱꦸꦱ꧀
29
A

ꦱꦸꦱ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀
ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀
ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀
ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀ ꦲꦤꦠꦶꦤ꧀

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၅

29

B

၅၅
 မိမိတို့သည် ဤသို့ နိမိတ်တို့ကို မှတ်တမ်း
 တွင် မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို

မိမိတို့သည် ဤသို့ နိမိတ်တို့ကို မှတ်တမ်း
 တွင် မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို

၅၆

30

A

၅၆
 မိမိတို့သည် ဤသို့ နိမိတ်တို့ကို မှတ်တမ်း
 တွင် မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို

မိမိတို့သည် ဤသို့ နိမိတ်တို့ကို မှတ်တမ်း
 တွင် မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို
 မှတ်တမ်းတင်ခဲ့ပြီး ဤသို့ နိမိတ်တို့ကို

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၁၀၆

30

B

၁၅
၁၅၀
ပဒေသာဝိသေယျသမ္မာဓိတေယျံ
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား

ပဒေသာဝိသေယျသမ္မာဓိတေယျံ
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား

၁၀၇

31

A

ပဒေသာဝိသေယျသမ္မာဓိတေယျံ
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား

၂၁၀
ပဒေသာဝိသေယျသမ္မာဓိတေယျံ
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား
တရားတရားတရားတရားတရား

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၅

31

B

၅၅
မိမိတို့၏အားလုံးသည် ဤအရာကို ဝမ်းသာစွာ
ပြုလုပ်ကြသည်ကို တွေ့ရပါသည်။ ဤအရာကို
ကျွန်ုပ်တို့သည် ဤအရာကို ဝမ်းသာစွာ
ပြုလုပ်ကြသည်ကို တွေ့ရပါသည်။

မိမိတို့၏အားလုံးသည် ဤအရာကို ဝမ်းသာစွာ
ပြုလုပ်ကြသည်ကို တွေ့ရပါသည်။ ဤအရာကို
ကျွန်ုပ်တို့သည် ဤအရာကို ဝမ်းသာစွာ
ပြုလုပ်ကြသည်ကို တွေ့ရပါသည်။

၅၅

32

A

မိမိတို့၏အားလုံးသည် ဤအရာကို ဝမ်းသာစွာ
ပြုလုပ်ကြသည်ကို တွေ့ရပါသည်။ ဤအရာကို
ကျွန်ုပ်တို့သည် ဤအရာကို ဝမ်းသာစွာ
ပြုလုပ်ကြသည်ကို တွေ့ရပါသည်။

မိမိတို့၏အားလုံးသည် ဤအရာကို ဝမ်းသာစွာ
ပြုလုပ်ကြသည်ကို တွေ့ရပါသည်။ ဤအရာကို
ကျွန်ုပ်တို့သည် ဤအရာကို ဝမ်းသာစွာ
ပြုလုပ်ကြသည်ကို တွေ့ရပါသည်။

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

၅၅

33

B

၅၅
ကျွန်ုပ်တို့၏အဖွဲ့က ဘာကြောင့်ဆိုတော့ အိမ်ထောင်ရေး
ရလျာအားလုံးပင် အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
ပရောဂျက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
ပရောဂျက်အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

၅၆

34

A

အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း
အဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်းအဖွဲ့အစည်း

Tatwa Rare Angon

Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

Handwritten text on a palm leaf slip in Balinese script, divided into two columns by a central hole. The text is arranged in several lines across both columns.



37
B



Tatwa Rare Angon
Pusat Dokumentasi
Dinas Kebudayaan Provinsi Bali

